

## Trauma healing training- Equipping/Healing group

ဤသင်တန်းကို တက်ရောက်ခြင်းအားဖြင့် မိမိအသက်တာတွေ ခံစားနေရသော စိတ်ဒဏ်ရာများ ပေါ့ပါးသွားခြင်း၊ ကျန်းမာသက်သာ သွားခြင်း၊ စသည့် အရာများ တွေ့ကြုံခံစားခဲ့ရပါက မည်သို့သော စိတ်ဒဏ်ရာများကို ဘုရားသခင်သည် ကျန်းမာသက်သာစေခဲ့ကြောင်းကို ရေးသားပေးပါ။

မှတ်ချက်။ [သင်တန်း မည်မျှ အကျိုးရှိကြောင်း၊ နှစ်သက်ကြောင်းကို ရေးသားရန် မဟုတ်ပါ။]

အမည်\_\_\_\_\_ [မဖော်ပြလိုက ချန်ထားခဲ့နိုင်သည်]